



သတင်းထုတ်ပြန်ချက်

Singapore Petroleum Company (SPC) ၏ ပထမဦးဆုံး Service Station မြန်မာနိုင်ငံတွင် ဖွင့်လှစ်

SPC နှင့် Shwe Taung Energy အကျိုးတူပူးပေါင်းမှုသည် အရည်အသွေး ကောင်းမွန်ပြီး စိတ်ချယုံကြည်ရသည့် စက်သုံးဆီများ နှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ရုံသာမက နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ရန်ကုန် ၊ မြန်မာ။ မတ်လ (၃၀)ရက် ၊ ၂၀၁၉ - Singapore Petroleum Company (SPC) မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး service station ကို ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မေ့စတီလမ်းထောင့်တွင် ယနေ့ စတင်ဖွင့်လှစ်လိုက်ပါသည်။ SPC အနေဖြင့် မြန်မာနိုင်ငံရှိ စက်သုံးဆီလက်လီ အရောင်းဈေးကွက် အတွင်းသို့ စတင် ဝင်ရောက်သည့် အထိမ်းအမှတ်လည်း ဖြစ်ပါသည်။

SPC သည် စင်္ကာပူနိုင်ငံရှိ အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၁၉၆၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေဖော်ထုတ်ခြင်းနှင့် ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကွက် ရှာဖွေခြင်း၊ ရေနံစိမ်းနှင့် သန့်စင်ပြီး ရေနံထုတ်ကုန်များကို ကုန်သွယ် ရောင်းဝယ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ စင်္ကာပူရှိ စက်သုံးဆီ လက်လီ အရောင်းဈေးကွက်တွင် SPC သည် တတိယမြောက်အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားလျက်ရှိပါသည်။

SPC သည် ရွှေတောင်လုပ်ငန်းစုမှ Shwe Taung Energy နှင့် အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံ၏ စက်သုံးဆီ လက်လီ အရောင်းဈေးကွက်သို့ စတင် ဝင်ရောက်လာပြီ ဖြစ်ပါသည်။ Shwe Taung Energy သည် မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီဆိုင်ခွဲများစွာဖြင့် လည်ပတ်လျက် ရှိပါသည်။

စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံရှိ SPC ဆိုင်ခွဲတိုင်းတွင် အရည်အသွေး အမြင့်မားဆုံးနှင့် ယုံကြည် စိတ်ချရသော စက်သုံးဆီများကို ရရှိနိုင်မည် ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံရှိ SPC မှ သန့်စင်ထုတ်လုပ်ထားသည့် အရည်အသွေးစံချိန်အတိုင်း တိုက်ရိုက်တင်သွင်းသော စက်သုံးဆီများကို ဝယ်ယူရရှိ နိုင်မည် ဖြစ်ပါသည်။ SPC စက်သုံးဆီဆိုင်ခွဲများတွင် ဘေးကင်းလုံခြုံစိတ်ချရမှုကို အဓိက ဦးစားပေးခြင်းအားဖြင့် anti-static ဝန်ထမ်းဝတ်စုံများ ၊ ပြင်ဆင်ထားသော လျှောက်လမ်းများ၊ ဘေးကင်းလုံခြုံစိတ်ချရသော ဆီဖြည့်သည့်နေရာများကို ဆောင်ရွက်ထားပါသည်။



“မြန်မာနိုင်ငံရဲ့ စက်သုံးဆီလက်လီအရောင်းဈေးကွက်မှာ ဖြစ်ထွန်းလာနိုင်မယ့် အခွင့်အလမ်းများစွာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သုံးစွဲသူတွေကလည်း ခေတ်မီပြီး အတွေ့အကြုံများလာတဲ့ အပြင် အရည်အသွေး ပိုမိုကောင်းမွန်ပြည့်ဝတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲလာကြတာ တွေ့နေရပါတယ်။”ဟု SPC မှ Managing Director ဖြစ်သူ Mr Xia Hongwei မှ ပြောကြား ခဲ့ပါသည်။

“စင်ကာပူနိုင်ငံရဲ့ အောင်မြင်ထင်ရှားတဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ အားလျော်စွာ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာလည်း စင်ကာပူနိုင်ငံရှိ SPC station တွေမှာ ရရှိနိုင်တဲ့ အရည်အသွေးစံချိန်အတိုင်း စက်သုံးဆီနဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံး ပေးစွမ်းသွားပါမယ်။”

Shwe Taung Energy ၏ ဒါရိုက်တာ ဦးဝင်းဌေး မှလည်း “ SPC ရဲ့ စင်ကာပူနိုင်ငံမှာ ရှိတဲ့ စက်သုံးဆီ လက်လီအရောင်းဈေးကွက် အတွေ့အကြုံတွေနဲ့ ရွှေတောင် ရဲ့ ပြည်တွင်း အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံက စက်သုံးဆီသုံးစွဲနေသူတွေ လိုအပ်နေတဲ့ စက်သုံးဆီများကို လူမှုပတ်ဝန်းကျင်အတွက် ရေရှည် အကျိုးပြုမယ့် လုပ်ငန်းအသွင်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ယခု Shwe Taung Energy နှင့် SPC အကျိုးတူပူးပေါင်းမှုသည် မြန်မာနိုင်ငံရှိ စက်သုံးဆီ သုံးစွဲသူများ အတွက် အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော စက်သုံးဆီနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ကာ စက်သုံးဆီ လက်လီအရောင်းဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားရန် ရည်ရွယ်ပါသည်။

-- END --

ABOUT SPC

Singapore Petroleum Company (SPC) သည် ရေနံစိမ်း၊ စက်သုံးဆီထုတ်ကုန်များနှင့် သဘာဝဓါတ်ငွေ့များကို ရှာဖွေတူးဖော်ခြင်း၊ သန့်စင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းများကိုပြုလုပ်နေသည့် စင်ကာပူအခြေစိုက် ရေနံနှင့်သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။

SPC သည် သန့်စင်ရေးအပိုင်းတွင်လည်း ပုဂ္ဂလိကပိုင် Singapore Refining Company (SRC) Private Limited ၏ ၅၀ ရာခိုင်နှုန်းအား ပါဝင်ပိုင်ဆိုင်ထားပြီး အဆိုပါ သန့်စင်ထုတ်လုပ်ရေး စက်ရုံမှ တစ်နေ့လျှင် ရေနံစိမ်း (၂၉၀ ၀၀၀) စည်အား ထုတ်လုပ်လျှက် ရှိပါသည်။



စင်္ကာပူနိုင်ငံ၏ ထိပ်တန်းအမှတ်တံဆိပ်တစ်ခု ဖြစ်သော SPC သည် ခုနှစ်နှစ်တာအတွင်း customer satisfaction index of Singapore (CSISG) တွင် အမှတ် (၁) အဖြစ် သုံးကြိမ်မက ရပ်တည်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် SPC အနေဖြင့် အမေရိကန်ဒေါ်လာ ၁. ၀၅ ဘီလီယံ တန်ဖိုးရှိလာပြီး စင်္ကာပူနိုင်ငံရှိ အမှတ်တံဆိပ်ပေါင်း ၁၀၀ကျော်တွင် နံပါတ် ၁၀ အဖြစ် ရပ်တည်ခဲ့ပါသည်။

SPC, Keeps Getting Better.

ABOUT SHWE TAUNG

ရွှေတောင်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုကြီးများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး အဆောက်အအုံ တည်ဆောက်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ ၊ လမ်းပန်းဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ လူနေမှုဘဝနှင့် အိမ်ယာစီမံကိန်း စသည်ဖြင့် စီးပွားရေးလုပ်ငန်းခွဲများဖြစ်သော ကဏ္ဍ ၆ ခု ကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့ ဝန်ထမ်းဦးရေ ၇၀၀၀ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူထုအကျိုးပြုလုပ်ငန်းများကို အပြည့်အဝ ကူညီ လုပ်ဆောင်ရန် ရည်ရွယ်ပြီး corporate social responsibility (CRS) programmes များကိုလည်း လုပ်ဆောင်လျက် ရှိပါသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု ၊ လူမှု အဖွဲ့အစည်းများ တည်ထောင်ကာ လူမှုရေးဆိုင်ရာနှင့် စီမံ အုပ်ချုပ်မှုတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ပြီး programmes များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အနာဂါတ်မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင် ၊ ပညာရေးနှင့် လူမှုအဖွဲ့အစည်းအတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့သည် ၂၀၁၃ ခုနှစ်မှစ၍ လူ့အခွင့်အရေး နှင့် အလုပ်သမား ဥပဒေကို လေးစား လိုက်နာပြီး ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်၍ အဂတိလိုက်စားမှု ကင်းရှင်းကာ ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေး လုပ်ငန်းကုမ္ပဏီများ ဖြစ်ရန် အားပေးသည့် United Nations Global Compact အဖွဲ့ဝင် ဖြစ်လာခဲ့ပါသည်။

Shwe Taung | *Inspiring Lives. Sustaining Progress.*

MEDIA CONTACT

U Win Htay
Director
Shwe Taung Energy Co.,Ltd.
Email : w.htay@shwetaungenergy.com
Mobile : 09 511 8806